

မြန်မာစာ / English

၁၁၃

- ဦး Brian Wambi
- ဦး Lesley Koyi, Ursula Nafulia
- ဦး Naw Thazin Hway



The day I left home for the city

ကမ္မာဂျာ၊ အနောက်များ၊ မြန်မာစာ



<https://creativecommons.org/licenses/by/4.0>

Attribution 4.0 International License.

This work is licensed under a Creative Commons



- ဦး Naw Thazin Hway (my)
- ဦး Brian Wambi
- ဦး Lesley Koyi, Ursula Nafulia


city

မြန်မာစာ၊ အင်ဂါန်၊ အမြတ်အလွန်

[globalstorybook.net](http://globalstorybook.net)

**Global Storybooks**





ကျွန်တော့ရဲ့ရွှေမှာရှိတဲ့ ဘတ်စ်ကားဂိတ်သေးသေးလေး  
ဟာ လူတွေနဲ့ ရုပ်နေပြုဘတ်စ်ကားတွေကေလည်း လူတ်  
ငယ်ထားတာအလွန်အကျိုးများပြုနေပါတယ်။ အောက်မှာ  
ဆိုရင် ပစ္စည်းတွေနဲ့ ပုပ္ပြီးလေးလံနေပါတယ်။ လ  
ကုမ္ပဏီရောင်းသမားတွေကေလည်း သူတို့ရဲ့ ဘတ်စ်ကား  
သွားမယ့်နေရာတွေရဲ့အမည်ကို အော်နေပါတယ်။

...

The small bus stop in my village was busy with people and overloaded buses. On the ground were even more things to load. Touts were shouting the names where their buses were going.

"City! City! Going west!" I heard a tout shouting.

• • •

॥ରୂପାନ୍ତିକ ॥  
ଏ ଦୁଇଟିମାତ୍ରାଙ୍କ ଅନ୍ତରୀଳରେ ଏହାରେ ଏହାରେ  
ଏହାରେ ଏହାରେ ଏହାରେ ଏହାରେ ଏହାରେ ଏହାରେ





မြှို့သွားမယ့် ဘတ်စကားဟာ ပည့်ခါနီးနေပါပြီ၆။  
မယ့် လူတွေကေ တိုးကြောပြီးဘက်နေတန်းပါဘဲ။ တစ်ချို့  
က သူတို့အိတ်ကို ကားအောက်မှထားပါတယ်။ တစ်ချို့  
တော့ သူတို့အိတ်ကို ကားပေါက တန်းထဲမှာထားပါတယ်။

...

The city bus was almost full, but more people were still pushing to get on. Some packed their luggage under the bus. Others put theirs on the racks inside.



အပန်မှုလည်း ဘတ်စကားက အမန္တပည့်သွားပါတယ်။ သိပ်မကြံ့ခင် အရွှေ့ဘာက်ကို ပြန်သွားပါတော့မယ်။ ယခု ကျွန်တော့အတောကအရေးကျွဲ့ဆုံးက ကျွန်တော့ဦးလေးရဲ့အံမ်ကို စရွှေဖို့သွားဖြေပါတယ်။

...

The return bus was filling up quickly. Soon it would make its way back east. The most important thing for me now, was to start looking for my uncle's house.

comfortable for the long journey.  
Women with young children made them  
looked for somewhere to sit in the crowded bus.  
New passengers clutched their tickets as they

...


॥၅၁။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ<sup>၁၁</sup> ၁၇၁၆၊  
၁၃၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉၄၃ ၁၇၁၅၊ ၁၉၄၈ ခုနှစ်  
၁၃၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉၄၃ ၁၇၁၅၊ ၁၉၄၈ ခုနှစ်  
၁၃၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉၄၃ ၁၇၁၅၊ ၁၉၄၈ ခုနှစ်  
၁၃၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉၄၃ ၁၇၁၅၊ ၁၉၄၈ ခုနှစ်



Nine hours later, I woke up with loud banging  
and calling for passengers going back to my  
village. I grabbed my small bag and jumped out  
of the bus.

...

၁၇၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇၁၅ ၁၇၁၅၊ ၁၉၄၈ ခုနှစ်  
၁၇၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇၁၅ ၁၇၁၅၊ ၁၉၄၈ ခုနှစ်  
၁၇၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇၁၅ ၁၇၁၅၊ ၁၉၄၈ ခုနှစ်





ကျွန်တော်ကတော့ ပြောင်းပေါက်နားမှာ ကျံကျံလေးထိုင်လိုက်ပါတယ်။ ကျွန်တော့နားမှာ ထိုင်တဲ့သူက ပလတ်စတစ်အိတ်အစိမ်းရောင်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားပါတယ်။ သူဟာ ညပ်ဖိနပ်အဟောင်း၊ စုတ်နေတဲ့ကုတ်အင့်ကျိုး ဝတ်ထားပြီးစိတ်လှပ်ရှားနေပုံပေါ်ပါတယ်။

...

I squeezed in next to a window. The person sitting next to me was holding tightly to a green plastic bag. He wore old sandals, a worn out coat, and he looked nervous.



လမ်းမှာ ကျွန်တော်က မျိုးမြှေနေတဲ့ ကျွန်တော်ဦးလေးရဲ့ နေရာနာမည်ကိုလည်း အလွှာတကျကတားပါတယ်။ အပ်နေဆဲဘဲ ကျွန်တော်ဟာ မကျဉ်းတက်ပြီးနဲ့ ရေရှာတော်နေပါတယ်။

...

On the way, I memorised the name of the place where my uncle lived in the big city. I was still mumbling it when I fell asleep.

seedlings?

my brother remember to water my tree  
be safe? Will my rabbits fetch any money? Will  
But my mind drifted back home. Will my mother

...

၁၂။

အကြောင်းပါးလေရှည်များကဲခဲ့သော အိမ်တွင် မြန်မာစာမျက်နှာများ  
အောင်မြင်ပေါ်လေ့လာမှုများကို မြန်မာစာမျက်နှာများ  
အောင်မြင်ပေါ်လေ့လာမှုများကို မြန်မာစာမျက်နှာများ  
အောင်မြင်ပေါ်လေ့လာမှုများကို မြန်မာစာမျက်နှာများ

I looked outside the bus and realised that I was  
leaving my village, the place where I had grown  
up. I was going to the big city.

...

၁၃။





လူတွေတေက်တာပည့်သွားတဲ့အခါမှာ ခရီးသည်တွေဟော  
နေရာယူကပြုတယ်။ ခေါင်းရှက်ရွေးသည်တွေကေတ္တာ  
သူတို့ရောင်းတာတွေကေနအောင် ဘတ်စကားထဲတိုးဂျောင်း  
ဝင်နေတုန်းပါဘဲ။ လူတိုင်းက သူတို့ရောင်းတဲ့ပစ္စည်းတွေ  
ရဲ့အမည်ကို အော်ဟစ်နေကပြုတယ်။ စကားလုံးတွေကေ  
တ္တာ ကျွန်တ္တာအတွက် ရီစရာဖြံနေပါတယ်။

...

The loading was completed and all passengers were seated. Hawkers still pushed their way into the bus to sell their goods to the passengers. Everyone was shouting the names of what was available for sale. The words sounded funny to me.



ခရီးဆက်သွားရင်း ကားအတွင်းပိုင်းက အရမ်းပူလာ  
ပါတယ်။ ကျွန်တော်ဟာ အိပ်ပျော်ဖို့အတွက် မျက်စိမ့်  
တ်ထားလိုကပါတယ်။

...

As the journey progressed, the inside of the bus got very hot. I closed my eyes hoping to sleep.

A few passengers bought drinks, others bought small snacks and began to chew. Those who did not have any money, like me, just watched.

...

၁၅၈၂၀၇၂၉။ ၁၅၈၂၀၇၂၈။ ၁၅၈၂၀၇၂၇။ ၁၅၈၂၀၇၂၆။ ၁၅၈၂၀၇၂၅။ ၁၅၈၂၀၇၂၄။ ၁၅၈၂၀၇၂၃။ ၁၅၈၂၀၇၂၃၁။ ၁၅၈၂၀၇၂၃၂။ ၁၅၈၂၀၇၂၃၃။ ၁၅၈၂၀၇၂၃၄။ ၁၅၈၂၀၇၂၃၅။



As the bus left the bus stop, I stared out of the window. I wondered if I would ever go back to my village again.

...

၁၅၈၂၀၇၂၈၇။ ၁၅၈၂၀၇၂၈၆။ ၁၅၈၂၀၇၂၈၅။ ၁၅၈၂၀၇၂၈၄။ ၁၅၈၂၀၇၂၈၃။ ၁၅၈၂၀၇၂၈၃၁။ ၁၅၈၂၀၇၂၈၃၂။ ၁၅၈၂၀၇၂၈၃၃။ ၁၅၈၂၀၇၂၈၃၄။ ၁၅၈၂၀၇၂၈၃၅။





ဒီလိုလုပ်နေတာတွေကို ကားစထွက်ဖို့အဆင်သင့်ရှိပြုးဆုံး  
တာ သတိပေးတဲ့ ကားဟွန်းတီးတာက ဖျက်လိုက်ပါတယ်။ လက်မှတ်ရောင်းတဲ့ သူက ခေါင်းရွက်ရွေးသည်တွေ  
ကို မောင်းထုတ်လိုက်ပါတယ်။

...

These activities were interrupted by the hooting of the bus, a sign that we were ready to leave.  
The tout yelled at the hawkers to get out.



ခေါင်းရွက်ရွေးသည်တွေဟော တစ်ဦးကိုတစ်ဦးတွန်းထဲ  
တ်ပြုးကားအပြောက်ကို ထွက်လာပါတယ်။ တစ်ချိုက  
ခရီးသွားတွေကို အကျွော်အမ်းပါတယ်။ တစ်ချိုကလ  
ည်း နောက်ဆုံးမြနစ်ထိ သူတူ့ပစ္စစည်းရောင်းထွက်ဖို့အ  
တွက် ကျိုးစွားကပြု့ပါတယ်။

...

Hawkers pushed each other to make their way out of the bus. Some gave back change to the travellers. Others made last minute attempts to sell more items.